






No.	ဝေါဟာရ	စာဖတ်နည်း	ဘာသာပြန်ဆိုခြင်း	မှတ်ချက်	ဥပမာ		ရုပ်ပုံ
1	型替え	かたがえ	မို လဲလှယ်ခြင်း				
2	材料替え	ざいりょうがえ	ကုန်ကြမ်း လဲလှယ်ခြင်း	=材料を替える (ざいりょうをかえる)			
3	色替え	いろがえ	အရောင် လဲလှယ်ခြင်း	=色を替える (いろをかえる)			
4	外す	はずす	ဖြုတ်သည်		クレーンのフックをはずします。	ကရိန်းမှ ချိတ်ကို ဖြုတ်ပါမည်။	
5	交換 (する)	こうかん (する)	အစားထိုးလဲလှယ် (သည်)				
6	補給 (する)	ほきゅう (する)	ဖြည့်စွက်ထည့် (သည်)		ざいりょうが 足りないので、補給します。	ကုန်ကြမ်းမလုံလောက်သည့်အတွက် ဖြည့်စွက်ထည့်ပါမည်။	
7	吊り上げる	つりあげる	ချိတ်ဆွဲသည်		クレーンで金型を吊り上げます。	ပုံလောင်းသည့်မိုကို ကရိန်းဖြင့် ချိတ်ဆွဲပါမည်။	
8	下ろす	おろす	အောက်ချသည်		金型を成形機の中を下ろします。	ပုံလောင်းသည့်မိုကို ပုံသွင်းစက်အတွင်းသို့ ချပါမည်။	
9	加える	くわえる	ပေါင်းထည့်သည်				
10	混ぜる	まぜる	ရောနှောသည်		ペレットと着色剤を混ぜます。	ကော်စွနှင့် အရောင်ဆိုးဆေးကို ရောနှောပါမည်။	

No.	ဝေါဟာရ	စာဖတ်နည်း	ဘာသာပြန်ဆိုခြင်း	မှတ်ချက်	ဥပမာ		ရုပ်ပုံ
11	流し込む	ながしこむ	လောင်းထည့်သည်		ざいりょう <small>かながた</small> <small>なが</small> <small>こ</small> 材料を 金型に 流し込みます。	ပုံလောင်းသည့်မိုထဲသို့ ကုန်ကြမ်းများ လောင်းထည့်ပါမည်။	
12	締める	しめる	ကြပ်သည်		<small>かながた</small> 金型のボルトを 締めます。	ပုံလောင်းသည့်မို၏ ဝက်အူကို ကြပ်ပါမည်။	
13	緩める	ゆるめる	လျှော့သည်		<small>かながた</small> 金型のボルトを 緩めます。	ပုံလောင်းသည့်မို၏ ဝက်အူကို လျှော့ပါမည်။	
14	切断 (する)	せつだん (する)	ဖြတ်တောက် (သည်)	=切る (きる)			
15	メンテナンス (する)	めんてなんす (する)	ပြုပြင်ထိန်းသိမ်း (သည်)				
16	記録 (する)	きろく (する)	မှတ်တမ်းတင် (သည်)				
17	運ぶ	はこぶ	သယ်သည်				
18	載せる	のせる	တင်သည်				

No.	ဝေါဟာရ	စာဖတ်နည်း	ဘာသာပြန်ဆိုခြင်း	မှတ်ချက်	ဥပမာ		ရုပ်ပုံ
19	移動 (する)	いどう (する)	ရွှေ့(သည်)		かながた せいけいき 金型を 成形機の ちゅうおう ちゅうおう 中央に 移動します。	ပုံလောင်းသည့်မိုကို ပုံသွင်းစက်၏ အလယ်ဗဟိုသို့ ရွှေ့ပါမည်။	
20	拭き取る	ふきとる	သုတ်သည်		かながた よご 金型の 汚れを 拭き取ります。	ပုံလောင်းသည့်မိုမှ အညစ်အကြေးများကို သုတ်ပါမည်။	
21	元に戻す	もとにもどす	မူလအတိုင်း ပြန်ထားသည်		どうぐ もと もど 道具を元に戻してください。	ကိရိယာတန်ဆာပလာများကို မူလအတိုင်း ပြန်ထားပါ။	
22	固定 (する)	こてい (する)	ငြိမ်အောင်တပ် (သည်)		かながた せいけいき こてい 金型を 成形機に 固定します。	ပုံလောင်းသည့်မိုကို ပုံသွင်းစက်၌ ငြိမ်အောင်တပ်ပါမည်။	